

# Window 7 Installation

ကျွန်တော်ဒီတစ်ခါရေးမှာ ကတော့ Window 7 တင်နည်းလေးပါ။

ကျွန်တော် ဒီမှာ အသုံးပြုထားတဲ့ ပုံလေးတွေ က တော့ [www.wytumyanmar.com](http://www.wytumyanmar.com)

ကနေ ကူယူထားခြင်းဖြစ်ပါတယ်

မြန်မာနိုင်ငံ IT လောက ကို တိုးတက်အောင် လုပ်ဆောင်နေသူ များဖြစ်သော ကြောင့်

နားလည်ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်.....

ဒီစာလေးကိုရေးသားတဲ့ သူကတော့ ကောင်းမြတ်ကိုကို ဖြစ်ပါတယ်

Gmail က တော့ [lovely.lovelyjoker@gmail.com](mailto:lovely.lovelyjoker@gmail.com) ပါ

ဒီစာအုပ် လေးလိုမျိုး ကွန်ပျူတာနည်းပညာ စာအုပ်များလိုချင်ပါက


<http://lovelyjoker.weebly.com>

မှာ စိတ်ကြိုက် Download ဆွဲနိုင်ပါတယ်ခင်ဗျာ


ကျွန်တော် နိဒါန်းပျိုးတာ များသွားပြီ လုပ်ငန်းလေး စရအောင် .....

Windows 7 installation လုပ်တဲ့ အခါ မိမိတင်မည့် Window 7 (Ultimate or Eternity)CD တစ်ချပ်လိုပါလိမ့်မည် အောက်တွင် Window 7 (Ultimate) တင်နည်း အကြောင်းကို ပုံနှင့် ကွရင်းပြထားပါတယ်

ပထမဆုံး window 7 ခွေကို CD ROM ထဲကိုထည့်ပါ ပြီးရင် စက်ကိုဖွင့်ဖွင့်ပေးခြင်း (Desktop computer မှာဆိုရင် Key board မှာ Del Key ကိုနှိပ်လိုက်ပါ။ laptop ဆိုရင် F1 (or) F2 key ကိုနှိပ်ရပါမယ် အောက်ပါပုံလေးကိုတွေ့ ရပါလိမ့်မယ်



Advanced Bios Feature ဆိုတာကိုရွေးပြီး ရင် Enter ကိုနှိပ်လိုက်ပါ။ First boot device ကို CD ROM ကိုရွေးရပါလိမ့်မယ် ၎င်းကိုတော့ Keyboard က arrowkey နဲ့ရွေး ပြီး ရွေးရပါမယ်




ရွေးချယ်ပြီးပါက keyboard က F10 key ကိုနှိပ်လိုက်ပြီး save and exit လုပ်လိုက်ပါ။


အဲဒါလေးတွေပြီးရင် စက်က restart ကျသွားပါလိမ့် မယ် စက်ပြန်တတ်လာတဲ့ အခါ

press any key to boot from CD or DVD ဆိုတဲ့ အခါ keyboard က ကြိုက်တဲ့ key တစ်

ခုခုကို နှိပ်လိုက်ပါ ...အောက်ပါပုံ အတိုင်း Black screen ဖြင့် loading file တတ်လာပါမည်....



ဒီလို loading လေးပြီးပါက အောက်က ပုံလေး အတိုင်းပေါ်လာပါလိမ့်မယ်




ဒီလိုလေး တွေပါလိမ့်မယ် ပုံမှာတွေ ရတဲ့ အတိုင်း language ကို English မဟုတ်ပါက ပြင် ပေးလိုက်ပါ အောက်ပါပုံသည် ကျွန်တော် တို့ အတွက် အမှန်ဖြစ်သည်




အပေါ်အဆင့်လေး ကိုပြီးရင် Repair or install Windows 7 ဆိုရင် install ကိုနှိပ်လိုက်ပါ  
(repair ဆိုရင်တော့ မူလ window 7 ကို repair လုပ်မှာဖြစ်ပါတယ်။




"I accept the license terms" box မှာ အမှန်လေးကို ချစ်ပြီး next bottom ကိုနှိပ်လိုက်ပါ



အောက်တွင်ရွေးချယ် စရာ နှစ်ခုရှိရာ upgrade လုပ်ခြင်းသည် ပထမ window ကို upgrade လုပ်ခြင်းပင်ဖြစ်ပါတယ် ကျွန်တော် တို့ ယခုသည် window installation ဖြစ်သောကြောင့် Custom(advanced)ရွေးချယ်ပေးရမှာဖြစ်ပါတယ်။









ဒီပုံလေးကတော့ Hard disk partitions တစ်ခုထဲကိုပဲတွေ့ရပါလိမ့်မယ်။ Hard disk အဟောင်းဆိုရင်တော့ partitions တွေကိုတွေ့ရပါလိမ့်မယ်။ partitions ခွဲပြီးသားဆိုရင်တော့ကိုယ် install လုပ်ချင်တဲ့ အပိုင်းကို ရွေးလိုက်ပါ။ ပြီးရင် next ကို click လိုက်ပါ။


Partitions ခွဲမယ်ဆိုရင်တော့ Drive options (advanced) ကိုနှိပ်လိုက်ပါ။ New အောက်ရှိ size ကိုထည့်ပေးလိုက်ပါ။ (ဥပမာ- hard disk က 80GB ဆိုရင် နှစ်ပိုင်းပိုင်းမည်ဆိုပါက Size ကဲ့သို့ ဘေးတွင် 40000MB လိုနှိပ်လိုက်ပါ။ (1GB တွင် 1024MB) ရှိပါတယ်။ ကိုယ်လိုသလောက် ခွဲလိုက်ပါ။ window ထည့်မည့် အပိုင်းကတော့ 30GB လောက်ဆို အကောင်းဆုံးပါပဲ။


ဒါလေးကတော့ window စပြီး Install လုပ်ခြင်းဖြစ်ပါတယ် window အတွက်လိုတဲ့ file များကို ကူးယူ ခြင်းဖြစ်ပါတယ်.....




အဲဒါလေး ကို 100%ပြည့်အောင်စောင့်ရပါမယ်

အဲဒါလေးပြီးရင် စက်ကတော့ restart ကျသွားပါလိမ့်မည် keyboard မှ ဘာ key မှ နှိပ်စရာ မလိုပါဘူး





Setup is starting services




အဲဒါလေးက တော့ window password တောင်းခြင်းဖြစ်ပါတယ် မပေးလဲ ရပါတယ် ဒီမှာ မပေး မိဘဲ နောက်မှ ပေးချင်ရင်တော့ control panel ထဲမှာ ဝင်ပြင်လို့ရပါတယ်။


ဒီကနေ next ကိုနှိပ်ရပါမယ်



window product key ကိုရိုက်ထည့်ပေးရပါမယ်. activation ဖြစ်သော Fullversion ဖြစ်နေရင်တော့ ထည့် စရာမလိုပါဘူး။ fullversion မဟုတ်ပါက ရက် 30 သာရရှိမှာ ဖြစ်ပါတယ်. activation ဖြစ်ချင်ရင်တော့ windows7 loader , windows 7 crack တို့ full version လုပ်လို့ရပါတယ်





Time zone ရွေးပေးရမည်ဖြစ်သည် ..myanmar yangon .. စသည်ဖြင့် Time zone ရွေးပေးရပါမည်



ကျွန်တော့် အနေနဲ့ Public location ကို သာရွေးရပါလိမ့် မယ်







အဲဒီမှာ next ကိုနှိပ်လိုက်ပါ အောက်ပါ အဆင့်အတိုင်းလုပ်သွားပါလိမ့်မည်။



C Welcome

 Windows 7 Ultimate


⦿ Preparing your desktop...

 Windows 7 Ultimate

Personalized Settings: [Send Feedback](#)

Setting up personalized settings for:  
Windows Desktop Update





ခုဆိုရင် ဝင်းဒိုး 7 Ultimate installation ကိုအောင်မြင်စွာပြီးဆုံးသွားပါပြီ..

ဝင်းဒိုးတင်ပြီး start>control panel>system>hardware tab>Device manager တွင်ကြည့်ပါက windows xp windows Vista တို့ လို့ အဝါရောင် driver missing သင်္ကေတများမတွေ့ရပေ...ဝင်းဒိုး 7တွင် motherboard driver , graphic drivers များတင်စရာမလိုတော့ခြင်းသည် ဝင်းဒိုး 7 ရဲ့ အားသာချက်တစ်ခုဖြစ်သည်....ထိုနောက် Application software များမတင်ခင်အရင်ဦးစွာ Antivirus software တစ်ခု install လုပ်ပေးရမည်..အင်တာနက်ချိတ်ဆက်ထားပါက ပထမဆုံးတစ်ကြိမ် windows update ပြုလုပ်ပေးသင့်ပါသည်....နောက်မှသာ မိမိအသုံးပြုမည့် Application software များတင်ရမည်ဖြစ်သည်...

ကဲ ကျွန်တော် ရေးတဲ့ Window 7 install လုပ်နည်းလေးပြီးသွားပါပြီ

ဒီမှာရေးထားတဲ့ အကြောင်းအရာတွေကို နားမလည်ပါက

[lovely.lovelyjoker@gmail.com](mailto:lovely.lovelyjoker@gmail.com) ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်



**<http://lovelyjoker.weebly.com>**

Download ဆွဲရာ စာအုပ်က

ကွန်ပျူတာ နည်းပညာဆိုင်ရာ စာအုပ်များကို စိတ်ကြိုက်

Download ဆွဲဖတ်နိုင်ပါသည်

လိုချင်သော ကွန်ပျူတာ နည်းပညာ စာအုပ်များကို လည်းတောင်းခံနိုင်သည်